

## မြန်မာစကားပုံများနှင့်အသုံးဆင်တူသော တရာတ်စကားပုံများ လေ့လာချက်

အိအိခိုင်\*

### စာတမ်းအကျဉ်း

ဤစာတမ်းသည် နေ့စဉ်အသုံးပြုနေသော မြန်မာဘာသာစကားအတွင်းရှိ စကားပုံများနှင့် အသုံးဆင်တူသော တရာတ်စကားပုံများကို လေ့လာတင်ပြထားသော စာတမ်း ဖြစ်ပါသည်။ တရာတ်လူမျိုးတို့ နေ့စဉ်ပြောဆိုသုံးစွဲနေသော ဘာသာစကား ထဲတွင်ရှိသည့် စကားပုံများအနက်မှ တိရှောနှင့် ပုံခိုင်းပြောဆိုသော စကားပုံများ၊ လူအကျဉ်းနှင့်ခိုင်းသော စကားပုံများ၊ ကံ ဥာဏ် ဝီရိယနှင့်ခိုင်းသော စကားပုံများကို မြန်မာလူမျိုးတို့ ပြောဆိုသုံးနှစ်းသည့် စကားပုံများနှင့် ယုံးတွဲလေ့လာ နိုင်ရန် တင်ပြထားပါသည်။

သေ့့ချက်ဝါဟာရများ - စကားပုံ၊ သုံးနှစ်း၊ ခိုင်းနှင့်း၊ ဘာသာစကား၊ အတွေ့အကြံ။

### နိဒါန်း

လူမျိုးတိုင်းတွင် နေ့စဉ်ပြောဆိုသုံးနှစ်းနေသော ဘာသာစကားအတွင်း၌ လူမှူ ဆက်ဆံရေးနှင့် ပတ်သက်သော အကြောင်းအရာများ၊ မှတ်သားလိုက်နာဖွယ်ရာ များနှင့် ရောင်ရှားသတိပြုအပ်သော အကြောင်းအရာများကို စကားပုံများဖြင့် ပြောဆိုခိုင်းနှင့်းကာ ဆုံးမလမ်းညွှန်လေ့ ရှိကြသည်။ စကားပုံဟူသည် မိမိဆိုလိုရင်းကို အနိုင်းခံတစ်ရပ်နှင့် ပုံခိုင်းပြောဆိုကြသည့် စကားရပ်ကို စကားပုံဟု ခေါ်သည်။ ထိုကြောင့် စကားပုံသည် စကားကို တို့တို့ကျော်းကျော်းဖြင့် လိုရင်းရောက်အောင် ပုံဆောင်ဖွဲ့ဆိုထားသော စကားစုံဖြစ်သည်။

စကားပုံများသည် လူတို့၏ အတွေ့အကြံ၍ အတွေးအခေါ် အယူအဆ၊ စာပေ၊ ယဉ်ကျေးမှု၊ စသည်တို့ကို အမြေပြု၍ ပေါ်ပေါက်လာခဲ့ကြခြင်း ဖြစ်သည်။ မိဘက သားသမီးကို ဆုံးမလမ်းညွှန်သောအခါတွင် လည်းကောင်း၊ ဆရာက တပည့်ကို ဆုံးမလမ်းညွှန်သောအခါတွင် လည်းကောင်း၊ လူကြီးတို့က လူငယ်တို့အား ဆုံးမလမ်းညွှန်သောအခါတွင် လည်းကောင်း၊ အချင်းချင်း ပြောဆိုဆက်ဆံရာတွင် လည်းကောင်း တို့တို့နှင့် ထိမိစေရန် ပုံဆောင်ရာတွင် စကားပုံများကို အသုံးပြုလေ့ ရှိကြသည်။

ဘာသာစကားအသီးသီးရှိ စကားပုံများတွင် သက်ဆိုင်ရာလူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှု၊ စလေ့ထုံးစုံနှင့် အတွေးအခေါ် အယူအဆများ ထင်ဟပ်နေသည်။

\* ဒေါ်၊ ကထိက၊ မြန်မာစာဌာန၊ ရန်ကုန်တဗ္ဗာသို့

မြန်မာလူမျိုးများကဲ့သို့ပင် တရာတ်လူမျိုးတို့သည်လည်း စကားပြောဆိုရာတွင် လည်းကောင်း၊ စာရေးသားရာတွင် လည်းကောင်း၊ အလျဉ်းသင့်သလို စကားပုံများကို ထည့်သွင်းပြောဆို ရေးသားလေ့ ရှိကြသည်။ တရာတ်လူမျိုးတို့ ပြောဆိုသုံးနှစ်း ရေးသားကြသော တရာတ်စကားပုံများသည် ရေးခေတ်ယဉ်ကျေးမှုဆိုင်ရာ အမှတ်တရ ဖြစ်ရပ်များနှင့် ကဗျာ၊ လက်ာ၊ ဆောင်းပါးများမှ ဆင်းသက်လာသကဲ့သို့ အချို့သော စကားပုံများမှာ သမိုင်းဖြစ်စဉ် အဖြစ်အပျက်များမှ ဆင်းသက်လာသည်။

ဤစာတမ်းတွင် တရာတ်လူမျိုးများ နေ့စဉ်ပြောဆိုရေးသားကြသော တရာတ် စကားပုံများထဲမှ မြန်မာလူမျိုးတို့နှင့် အတွေးအခေါ် အယူအဆ အသုံးဆင်တူသော စကားပုံအချို့ကို လေ့လာတင်ပြထားပါသည်။

## ၁။ တိရစ္ဆာန်နှင့် ပုံခိုင်းဖော်ပြုသော စကားပုံများ

မြန်မာလူမျိုးများကဲ့သို့ပင် တရာတ်လူမျိုးသည်လည်း မိမိပတ်ဝန်းကျင်တွင် မြင်တွေ့နေရသော တိရစ္ဆာန်လေးများ၏ ထူးခြားသော အမှုအကျင့်၊ အလေ့အထ များဖြင့် ပုံခိုင်းပြောဆိုသော စကားပုံများ ရှိပါသည်။

၁၁။ ‘ခရီးက်လက္ခဏာတူသောသူများ အချင်းချင်း သင့်ခလျှင်ညီညွတ်ကြသည့် သဘော’ ကို တရာတ်စကားပုံတွင်-

yī qīū zhī hè

“အသိက်တစ်ခုထဲမှ မြေခွေးအချင်းချင်း အနုံမန်”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

“သူတော်ချင်းချင်း သတင်းလွှေ့လွှေ့ ပေါင်းဖက်တွေ့。”<sup>၁</sup>

“သည်ပုတ်ထဲက သည်ပဲ”

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၄၁။

<sup>၂</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၄၈။

၁။ ၂။ ‘မိမိတွင် မရှိဘဲ ဟန်ထုတ်ကြားပါသည် သဘော’ ကို တရာတ်စကားပုံတွင်–

góu zhàng rén shì  
“ခွေးက လူယောင်ဆောင်”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်–

“ဝမရှိဘဲ ပိုလုပ်”

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၁။ ၃။ ‘အရာဇာနှင့် လိုက်ခလျာညီခထွေခြင်း မရှိဘဲ အမြင်မေတာ်ဖြစ်သည် သဘော’ ကို တရာတ်စကားပုံတွင်–

niú tóu bù duì mā jiǎo  
“နှားထမ်းပိုးကို မြင်းကိုယ်မှာ တပ်သလို”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်–

“အမြင်မတော် ဆင်တော်နှင့် ခလောက်”<sup>၂</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၁။ ၄။ ‘သူတစ်ပါးအား ခုက္ခာခုက္ခာက်ခေါလိုသည် စိတ်ဖြင့် ပြုမှုလိုက်သော အရာသည် ခုက္ခာမေရာက်ခုသာမက သူအလိုကျပင် ဖြစ်သွားတတ်သည် သဘော’ ကို တရာတ်စကားပုံတွင်–

ròu bāo zi dá gǒu yōu qù wú huí  
“အသားပေါက်စီနဲ့ ခွေးကိုပစ်”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်–

“ရုဋ္ဌလိပ် ရေထဲလွှတ်”<sup>၃</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၂၆။

<sup>၂</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၆၉။

<sup>၃</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၅၉။

၁။ ၅။ ‘မြောင်းပြန်ဖြစ်တတ်သည့် သဘော’ ကို တရာတ်ခကားပံ့တွင်-

kǒu yáng kèn rén dī

“ခွေးကလူကို အထင်သေးတဲ့ မျက်စီဖြင့်ကြည့်”

ဟူသော စကားပံ့ဖြင့် ဖော်ပြသည်။ မြန်မာစကားပံ့တွင်-

“သူခိုးက လူဟင်”

“ဒေါင်းတူလို့ စာသူငယ်လှမ်း”၂

ဟူသော စကားပံ့နှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၁။ ၆။ ‘မဖြစ်နိုင်သောအရာကို မတန်မရာ စီတ်ကူးသည့်သဘော’ ကို တရာတ်  
ခကားပံ့တွင်-

là há mā xiáng zhi tiān ér ròu

“အားပြုတ်က နှတ်သမီးယူ၊ လှလိုက်တဲ့ စီတ်ကူး”

ဟူသော စကားပံ့ဖြင့် ဖော်ပြသည်။ မြန်မာစကားပံ့တွင်-

“အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ”<sup>၃</sup>

ဟူသော စကားပံ့နှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၁။ ၇။ ‘တစ်ခုတစ်ခုကို မဖြစ်မနေ အားသွွှန်ခွွှန်စီက်ပြုလုပ်ရန် ရည်မှန်းသော်လည်း  
ပင်ကိုယ်အားနည်းချက်ကြောင့် မစွမ်းဆောင်နိုင်သည့် သဘော’ ကို တရာတ်  
ခကားပံ့တွင်-

táng bì dāng chē

“ဓားခုတ်ကောင် ကိုယ့်ခွွှန်အား မသိဘဲ၊ လှည်းကို ခြေနဲ့တား”

ဟူသော စကားပံ့ဖြင့် ဖော်ပြသည်။ မြန်မာစကားပံ့တွင်-

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၃၇။

<sup>၂</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၁၁၂။

<sup>၃</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၆၆။

“ခါချဉ်ကောင်မာန်ကြီး တောင်ကြီးဖြိုမယ့်ကြံ ခါးကမသန်”<sup>၁</sup>  
ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၁။ ၈။ ‘မဖြစ်နိုင်သောအရာကို ဖော်ပြသည့်သဘော’ ကို တရုတ်စကားပုံတွင်—  
gōng jī xià dàng  
“ကြက်ဖ က ပဲ”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်—  
“လေဖမ်း ဒန်းစီး”<sup>၂</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၁။ ၉။ ‘အခက်အခဲနှစ်ခုကြားတွင် မတိုးသာ မဆုတ်သာ ဖြစ်နေသောသဘော’ ကို  
တရုတ်စကားပုံတွင်—

qí hú nán xià  
“ကျေားကျောပေါ် စီးနေရသလို ကြိုက်သလို မလုပ်နိုင်”  
jin` tuì liǎng nán  
“ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းထုပ်”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်လည်း—  
“ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းထုပ်”<sup>၃</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၁။ ၁၀။ ‘အကောင်းအဆိုးမသိသူအား တန်ဖိုးရှိသောစကားကို နားဝင်အောင် ဖလ်မျှပင်  
ပြောခေါကာမူ ထိုသူအဖို့ အချည်းနီးသာပြစ်သည့်သဘော’ ကို တရုတ်စကားပုံတွင်—  
dùi niú tán qíń

“နှားရှေ့တွင် စောင်းတီး”

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၃၄။

<sup>၂</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၇။

<sup>၃</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၀၇။

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

“ကျွဲပါး စောင်းတီး”<sup>၁</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၁။ ၁၁။ ‘အချိန်မဇ္ဈား အန္တရာယ်ပေးနိုင်သည့်သူကို အတွင်းလူအဖြစ် ထားသည့် သဘော’ ကို တရာ်စကားပုံတွင်-

yíng láng lù wū

“ဝံပုလွှေကို အိမ်ခန်းထဲ ဝင်သေသည်”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

“မြေပွေး ခါးပိုက်ပိုက်”<sup>၂</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

### JII လူအကျင့်နှင့်ဆိုင်သော စကားပုံများ

လူတို့၏နေထိုင်မှုဘဝမှ ဖြစ်တည်လာသော လူအကျင့်နှင့်ဆိုင်သည့် စကားပုံများလည်း ရှိသည်။ လူမှုဘဝနှင့်ပတ်သက်၍ လူတို့၏ စိတ်ထား၊ အကျင့်၊ အပြုအမှုတို့သည် လောက်လူမှုဆက်ဆံရေးတွင် ရှောင်ရန်၊ ဆောင်ရန်များပင် ဖြစ်ပါသည်။ ထိုဆောင်ရန် ရှောင်ရန်များကို စကားပုံများက လမ်းညွှန်ဖော်ပြန်ပေသည်။

၂။ ၁။ ‘ဖီဖီပြုသော ကောင်းကျိုး၊ မကောင်းကျိုးကို ဖီဖီသာ ခံရမည့် သဘော’ ကို တရာ်စကားပုံတွင်-

zǐ zuò zì shòu

“ကိုယ်လုပ် ကိုယ်ခံ”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

“ကိုယ့်ရှုံး ကိုယ်ပတ်”<sup>၃</sup>

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၃၀။

<sup>၂</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၁၈၉။

<sup>၃</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၁၂။

“ကိုယ့်အတတ် ကိုယ်ရူး”<sup>၁</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၂။ ‘ကိုစွဲတစ်ခု အောင်မြင်ပြီးမြောက်သွားစသာအခါ အောင်မြင်အောင် ဆောင်ရွက်ပေးသူအား ပစ်ပတ်သည့် သဘော’ ကို တရုတ်စကားပုံတွင်—

guò hé chāi qiáo

“မြစ်ကူးပြီး တံတားဖျက်”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်—

“ဘုရားပြီး ပြမ်းဖျက်”<sup>၂</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၃။ ‘အစွဲအကြံမရှိသပြီး မိမိရရှိပိုင်ဆိုင်သော တန်ချုပ်ရှုသုတေသနမြှောက်ကိုပင် အလွန်ဟူတ်လှပြီဟု ထင်မှတ်သည့်သဘော’ ကို တရုတ်စကားပုံတွင်—

zuò jǐng kàn tiān

“ရေတွင်းထဲမှာထိုင်တဲ့ဟား ကောင်းကင်ကိုမေ့ကြည့်သလို”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်—

“မမြင်ဖူး မူးမြစ်ထင်”<sup>၃</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၄။ ‘အရည်အချင်းအပြည့်ရှိလူက တည်ကြည်ပြိုမြစ်သက်စသ်လည်း၊ အရည်အချင်းမပြည့်ဝလူက တည်ကြည်ပြိုမြစ်သက်မူး မရှိသည့် သဘော’ ကို တရုတ်စကားပုံတွင်—

yì pīng jiǔ bú dòng , bàng pīng jiǔ huàng dāng

“အပြည့်ရှိသော ပူလင်းက မလူပ်၊ တစ်ဝက်သာရှိသော ပူလင်းက လူပ်”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်—

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၁၃။

<sup>၂</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၁၅။

<sup>၃</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၁၆။

“မပြည့်သည့်အိုး ဘောင်ဘင်ခတ်”<sup>၁</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၂။၅။ ‘မီမံတွင် အခြေအနေ မရှိပါဘဲ ကြီးကြီးကျယ်ကျယ် ပြမှုသည့်သဘော’ ကို  
တရုတ်စကားပုံတွင်-

wú mǐ zhī chūī

“ဆန်မရှိဘဲ ထမင်းချက်ချင်”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

“ဆန်မရှိ အစားကြီး”<sup>၂</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၂။၆။ ‘မီမံ မကျွမ်းကျင်၊ မနိုင်နင်းသော အလုပ်ကို လုပ်စေဘင်သည့် သဘော’ ကို  
တရုတ်စကားပုံတွင်-

zì bú liàng lì

“ကိုယ့်ခွန်အား ကိုယ်မသိ”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

“ပင်မနိုင်ဘဲ ပကြီးဟင်းသောက်”<sup>၃</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူပါသည်။

၂။၇။ ‘မီမံအပေါ် ကျေးဇူးရှိသူအား နှစ်နာအောင် ပျက်စီးရာပျက်စီးကြောင်း ပြမှုသည့်  
သဘော’ ကို တရုတ်စကားပုံတွင်-

fù chàng fù suí

“ကျေးဇူးရှိသူကို ရန်းပြီးထား”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၁၆၁။

<sup>၂</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၇၇။

<sup>၃</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၁၄၃။

“အရိပ်နေနေ အခက်ချိုးချိုး”<sup>၁</sup>

“သားရေပေါ်အိပ် သားရေနားစား”<sup>၂</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၂။ ၈။ ‘မိမိနှင့်သက်ဆိုင်သော အရာကိုမှ ကောင်းသည် ဟူသော သဘော’ ကို  
တရုတ်စကားပုံတွင်-

zì mài zì kuā

“ကိုယ့်ပစ္စည်းကိုယ်ကောင်းကြောင်းပြော”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

“ကိုယ့်ငါးချို့ ကိုယ်ချို့”<sup>၃</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၂၉။ ‘အပေါ်ယော အပြင်ပန်းအားဖြင့် ကောင်းသော်လည်း အတွင်းစိတ်မှာ  
မကောင်းသော သဘော’ ကို တရုတ်စကားပုံတွင်-

kǒu shì xīng fēi

“ပါးစပ်ကဟုတ်သော်လည်း စိတ်ကမဟုတ်”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

“အပေါ်ယံရွှေမှန်ကဲ အထဲကန္တားချေးခံ”<sup>၄</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၇၄။

<sup>၂</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၃၅။

<sup>၃</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၁၀။

<sup>၄</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၆၂။

၂။၁၀။ ‘အမိုးအစား၊ အသိင်းအစိုင်း၊ အတန်းအစားတူသော်လည်း အသွင်၊ စီတ်ချင်းမတူညီသည့်သဘော’ ကို တရုတ်ဓကားပုံတွင်—

jǐng shuǐ bú fàn hé shuǐ

“မြစ်ရေ တွင်းရေ အချင်းချင်းမထိ”

ဟူသော စကားပုံဖြင့် ဖော်ပြသည် မြန်မာစကားပုံတွင်—

“လူချင်းတူသော်လည်း အသက်ရှုချင်းကဲ”<sup>၁</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

## ၃။ ကံ၊ ဉာဏ်၊ ဝိရိယနှင့်ဆိုင်သော စကားပုံ

လောကတွင် အကြံ၊ ဉာဏ်၊ ဝိရိယ အတွေးအခေါ်နှင့် အလုပ်အဆောင်တို့ အောင်မြင်နိုင်ရန် ကံ၊ ဉာဏ်၊ လုံးလဝိရိယတို့ ရှိရန်လိုအပ်သည်။ မိမိတို့ခံစားရသော အဆိုးအကောင်းတို့သည် မိမိတို့ လုပ်ဆောင်မှုအပေါ်တွင် မှတ်သည်။ ကံ၊ ဉာဏ်၊ ဝိရိယတို့ကို မျှတစ္ဆာ အသုံးချတတ်မှသာလျှင် လောကတွင် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိမည် ဖြစ်သည်။ ကံ၊ ဉာဏ်၊ ဝိရိယကို မျှတစ္ဆာ ထားတတ်ရန် စကားပုံများက လမ်းညွှန်လျက် ရှိပေသည်။

၃၁၁။ ‘အခက်အခဲများ မည်မျှပင် ကြီးမားခေါကာမှ ကြိုးခားအားထူတ်လျှင် အောင်မြင်သည့် သဘော’ ကို တရုတ်ဓကားပုံတွင်—

yōu zhì zhě shì jìng chéng

“ဆန္ဒရှိပါက အောင်မြင်မည်”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်—

“တောင်ကြီးဖဝါးအောက် လိုင်းကြီးလှေအောက်”<sup>၂</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၃၃။

<sup>၂</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၈၈။

၃၁၂။ ‘အရည်အချင်းရှိသောသူသည် မည်သည့်အက်ဇာခက္ခာမျ မကြောက်ချုံတတ်ဘဲ အောင်ဖြင့်အောင် လုပ်ဆောင်နိုင်သည့်သဘော’ ကို တရာတ်ဓကားပုံတွင်-

zhēn jīn bù pà huǒ  
“ဈွေမှန်လျှင် မီးကိုမကြောက်”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

“ပတ္တမြားမှန် နံမနစ်”<sup>၁</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၃၁၃။ ‘အခွမ်းအခ မရှိသော်လည်း ကံအကြောင်းတရား အခွင့်သာလာပါက မထင်မှတ်ဘဲ အဆင်ပြသွားတတ်သည့် သဘော’ ကို တရာတ်ဓကားပုံတွင်-

xiā māo pèng shang sǐ hào zi  
“မျက်မမြင်ကြောင် ကြွက်သေတွေ့。”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

“ကြွက်ကန်း ဆန်အိုးတိုး”<sup>၂</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

၃၁၄။ ‘နောင်အခ ကောင်းရန်အတွက် ယခု ဗုက္ခာခံရသည့် သဘော’ ကို တရာတ်ဓကားပုံတွင်-

xiān kǔ hòu tián  
“ဈေးဝိုင်းခါးသော်လည်း နောက်ဝိုင်းချို့”

ဟူသော စကားပုံဖြင့် ဖော်ပြသည်။ မြန်မာစကားပုံတွင်-

“အရိပ်မလာခင် နေပူကစောင့်”<sup>၃</sup>

ဟူသော စကားပုံနှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၁၃၅။

<sup>၂</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၄၁။

<sup>၃</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၂၇၅။

၃၁၅။ ‘အလုပ်တစ်ခု လုပ်ရဲဖြင့် ကိန္ဒါန်စ်ခု ပြီးမြောက်သည် သဘော’ ကို တရာတ်  
စကားပံ့တွင်-

yí jian` shuāng diāo

“ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်”

ဟူသော စကားပံ့ဖြင့် ဖော်ပြသည်။ မြန်မာစကားပံ့တွင်-

“တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်”<sup>၁</sup>

ဟူသော စကားပံ့နှင့် အသုံးဆင်တူသည်ကို တွေ့ရပါသည်။

### မြှင့်သုံးသပ်ချက်

မြန်မာစကားပံ့များနှင့် အသုံးဆင်တူသော တရာတ်စကားပံ့များ လေ့လာချက်တွင်  
မြန်မာလူမျိုးတို့ နေ့စဉ်ပြောဆိုသုံးနှုန်းနေသော စကားများတွင် ပါဝင်ထည့်သွင်း  
ပြောလေ့ရှိသော စကားပံ့များကဲ့သို့ပင် တရာတ်လူမျိုးတို့သည်လည်း နေ့စဉ်သုံး  
အပြောစကားတွင် စကားပံ့များကို အလျဉ်းသင့်သလို ထည့်သွင်းပြောဆိုလေ့  
ရှိကြသည်။ မြန်မာလူမျိုးတို့ ပြောဆိုသုံးနှုန်းသည့်အခါ ပုံပြခိုင်းနှင့်လေ့ရှိသော အရာ  
များနှင့် တရာတ်လူမျိုးတို့ ပြောဆိုသုံးနှုန်းသည့်အခါ ပုံပြခိုင်းနှင့်လေ့ရှိသော အရာ  
များသည် အများအားဖြင့် ဆင်တူမှုရှိသည်ကို တွေ့ရပါသည်။ တရာတ်လူမျိုးတို့၏  
စကားပံ့များတွင် မြင်လွယ်သော တိရစ္ဆာန်လေးများ၏ အမူအကျင့်များ၊ အလေ့စရိတ်  
များနှင့် ဖော်ပြခိုင်းနှင့်လေ့ရှိသော စကားပံ့များအနက်မှ စကားပံ့(၁၁)ခု၊ လူအကျင့်  
နှင့်ဆိုင်သော စကားပံ့များအနက်မှ စကားပံ့(၁၀)ခု၊ ကံ၊ ညာ၏၊ ဝီရိယနှင့်  
ပတ်သက်သော စကားပံ့များအနက်မှ စကားပံ့(၅)ခု၊ စုစုပေါင်း စကားပံ့(၂၈)ခုကို  
လေ့လာတင်ပြခဲ့ပါသည်။ အသုံးတူဆင်တူသော စကားပံ့များကို ဖော်ပြရာတွင်လည်း  
မြန်မာလူမျိုးတို့ သုံးလေ့ရှိသော စကားပံ့များနှင့် တူညီမှု၊ နှီးစပ်မှုများ ရှိသည်ကို  
လေ့လာတင်ပြခဲ့ခြင်း ဖြစ်ပါသည်။

### နိဂုံး

စကားပံ့များသည် လူမျိုးတစ်မျိုး၏ အတွေးအခြား အယူအဆ၊ ယုံကြည်မှု၊  
ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု စသည့် သွင်ပြင်စရိတ်များကို ဖော်ပြနေသည်။ လူမှုဆက်ဆံရေး

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၆၊ ၉၃။

နယ်ပယ်တွင် တစ်ညီးနှင့်တစ်ညီး ပြောဆိုဆက်ဆံရေးတွင် စကားပုံကို ထည့်သွင်းပြောဆိုလိုက်သည့်နှင့် ရည်ရည်ဝေးဝေး ပြောစရာ မလိုတော့ဘဲ ဆိုလိုရင်းကို သဘောပေါက် မြင်သာစေသည်။ စကားပုံတို့သည် ဆိုလိုသည့်အဓိပ္ပာယ်ကို သိလွယ်၊ နားလည်လွယ်စေနိုင်သည်။ ထို့ကြောင့်လည်း စကားပုံတို့၏ အခန်းကဏ္ဍမှာ ဘာသာ စကား လေ့လာရာတွင် အရေးပါလှသည်။ ထို့ပြင် မြန်မာစကားပုံများနှင့် အသုံး ဆင်တူသော တရာတ်စကားပုံကို လေ့လာခြင်းဖြင့် မြန်မာလူမျိုးနှင့် တရာတ်လူမျိုးတို့၏ အတွေးအခေါ်၊ အယူအဆ၊ ယဉ်ကျေးမှု၊ စလေ့တို့သည် များစွာ တူညီမှုရှိနေသည် ကိုလည်း လေ့လာသိရှိရပါသည်။ မြန်မာလူမျိုးတို့ အသုံးပြုသော စကားပုံများနှင့် အသုံးဆင်တူသည့် တရာတ်စကားပုံများကို လေ့လာခြင်းအားဖြင့် ဘာသာစကား သင်ကြားရာတွင်လည်းကောင်း၊ လူမျိုးတစ်မျိုး၏ အယူအဆ၊ စလေ့တုံးစံ၊ ယဉ်ကျေးမှု၊ အတွေးအခေါ် စသည်တို့ကို လေ့လာရာတွင်လည်းကောင်း များစွာ အကိုးသက်ရောက်နှု ရှိစေမည် ဖြစ်ပါသည်။

### ကျမ်းကုံးစာရင်း

တွန်းသန်း၊ ဦး။ (၂၀၁၅)။ စကားပုံနှင့် ဆိုရိုးစကား တစီစာကုံးများ။ ပထမအကြိမ်။ ရန်ကုန်၊ ရူဝံပုံနှင့်တိုက်။

မြန်မာစာအဖွဲ့။ (၂၀၁၆)။ မြန်မာစကားပုံး။ မြန်မာစာနှင့်ဘာသာစကားပညာရေးဦးစီးဌာန။ အဋ္ဌမအကြိမ်။ ရန်ကုန်၊ မြန်မာစာနှင့်ဘာသာစကားပညာရေးဦးစီးဌာန။

မြန်မာစာအဖွဲ့။ (၂၀၁၆)။ မြန်မာဆိုရိုးစကား။ မြန်မာစာနှင့်ဘာသာစကားပညာရေးဦးစီးဌာန။ အဋ္ဌမအကြိမ်။ ရန်ကုန်၊ မြန်မာစာနှင့်ဘာသာစကားပညာရေးဦးစီးဌာန။

မြန်မာတိုင်းရင်းသားစကားပုံများ။ (၁၉၈၀)။ ပညာရေးဝန်ကြီးဌာန၊ အထက်တန်းပညာဦးစီးဌာန၊ တက္ကသိုလ်ပုံချွတ်(၇၄)။ တက္ကသိုလ်များပုံနှင့်တိုက်။

ယူန်နှုန်း၊ အမှတ်စဉ်-၆။ (၂၀၁၅)။ မက်လာမဂ္ဂဇင်း၊ ပထမအကြိမ်။ ယူန်နှုန်းပြည်နယ် ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးဌာန။

ယူန်နှုန်း၊ အမှတ်စဉ်-၇။ (၂၀၁၅)။ မက်လာမဂ္ဂဇင်း၊ ပထမအကြိမ်။ ယူန်နှုန်းပြည်နယ် ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးဌာန။

ယူန်နှုန်း၊ အမှတ်စဉ်-၈။ (၂၀၁၅)။ မက်လာမဂ္ဂဇင်း၊ ပထမအကြိမ်။ ယူန်နှုန်းပြည်နယ် ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးဌာန။

ယူန်နှုန်း၊ အမှတ်စဉ်-၉။ (၂၀၁၅)။ မက်လာမဂ္ဂဇင်း၊ ပထမအကြိမ်။ ယူန်နှုန်းပြည်နယ် ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးဌာန။